


အမျိုးသမီးများနှင့် ကလေးသူငယ်များအား အထူး အလေးပေးသော လူကုန်ကူးမှုဆန့်ကျင်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်

အခြေခံအစီရင်ခံစာ ၂၀၂၀ - အကျဉ်းချုပ်

ခြုံငုံသုံးသပ်ချက် - တွေ့ရှိချက်များ



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၃နိုင်ငံသည် ၂၀၂၀ခုနှစ်အတွက် TIP နှစ်ပတ်လည် အစီရင်ခံစာကို အများပြည်သူသိရှိနိုင်ရန် ၂၀၂၁ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၂နိုင်ငံသည် TIP အဓိက ညွှန်းကိန်းများနှင့်စပ်လျဉ်း၍ ၃-၅ နှစ် ကာလ လူကုန်ကူးလမ်းကြောင်းအချက်အလက်ကို ထုတ်ပြန်ခဲ့သည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၂နိုင်ငံသည် TIP အမှုတွဲ စီမံခန့်ခွဲမှုအညွှန်းကိန်း လေးခုကို အစီရင်ခံနိုင်ပါသည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၁နိုင်ငံသည် ပထမတရားစွဲဆိုရာရုံးမှ ၂၀၂၀ ခုနှစ်တွင် အပြီးသတ်ခဲ့သော အမှုများ၏ ရလဒ်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၂နိုင်ငံသည် ၂၀၂၀ခုနှစ်တွင် ပထမတရားစွဲဆိုရာရုံးမှ အပြီးသတ်ခဲ့သော လူကုန်ကူးမှု အရေအတွက်ဆိုင်ရာ အချက်အလက်ကို ထုတ်ပြန်ခဲ့သည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် မည်သည့်နိုင်ငံမျှ ၂၀၂၀ခုနှစ်တွင် အပြီးသတ်ခဲ့သော TIP အမှုများတွင် ကျူးလွန်ခံရသူ နှစ်နာကြေးရရှိခဲ့သည့် ရာခိုင်နှုန်းအချက်အလက်ကို မထုတ်ပြန်ခဲ့ပါ။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၂နိုင်ငံသည် ကျူးလွန်ခံရသူ တရားဥပဒေဆိုင်ရာ အကူအညီများ ရရှိသည့် စွဲတင်သည့် TIP အမှုများ အရေအတွက်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၁နိုင်ငံသည် ၂၀၂၀ခုနှစ်တွင် တရားရုံးကြားနာစစ်ဆေးမှုတွင် ဗီဒီယိုဖြင့် ကြိုတင်သက်သေခံချက် ထွက်ဆိုနိုင်ခဲ့သော ကျူးလွန်ခံရသူ အရေအတွက်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၄နိုင်ငံသည် ကျူးလွန်ခံရသူအချက်အလက်များကို ကျား၊မခွဲ၍ ထုတ်ပြန်ခဲ့သည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၄နိုင်ငံသည် ကျူးလွန်ခံရသူအချက်အလက်များကို အသက်အပိုင်းအခြားခွဲ၍ ထုတ်ပြန်ခဲ့သည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် မည်သည့်နိုင်ငံမျှ ကျူးလွန်ခံရသူအချက်အလက်များကို မသန်စွမ်းမှုဖြင့် ခွဲခြား၍ မထုတ်ပြန်ခဲ့ပါ။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၂နိုင်ငံသည် လူကုန်ကူးမှုတွင် ပါဝင်ကျူးလွန်မှုများရှိနေသော အရာရှိများအား စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုများ သို့မဟုတ် ပြစ်ဒဏ်ချမှတ်မှုများ အရေအတွက်ကို တင်ပြသည့် ၂၀၂၀ခုနှစ် TIP နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။



ACTIP စာချုပ်ဝင် ၁၀နိုင်ငံတွင် ၁နိုင်ငံသည် ၂၀၂၀ခုနှစ်တွင် အပြီးသတ်ခဲ့သည့် TIP တရားရုံး ဆုံးဖြတ်ချက်ကို အမည်ဖော်ကွယ်ဝှက်၍ အွန်လိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များအား အထူး အလေးပေးသော လူကုန်ကူးမှုဆန့်ကျင်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်

အခြေခံအစီရင်ခံစာ ၂၀၂၀ - အကျဉ်းချုပ်

ခြုံငုံသုံးသပ်ချက် - အကြံပြုချက်များ

- 1 ASEAN-ACT သည် အာဆီယံနှင့် ပူးပေါင်း၍ ACTIP အဖွဲ့ဝင်နိုင်ငံများ TIP နှစ်ပတ်လည် အစီရင်ခံစာများ ထုတ်ဝေရာတွင် ကူညီပေးရန်။
- 2 ASEAN-ACTသည် TIP လမ်းကြောင်းများအား ပိုမို ကောင်းမွန်စွာနားလည်နိုင်စေရေးအတွက် လူကုန်ကူးလမ်းကြောင်းအချက်အလက် တင်ပြမှုကို အထောက်အကူပြုရန်အတွက် စိတ်ပါဝင်စားသည့် ACTIP အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လူကုန်ကူးခံရသူများ၏ အဓိက အချက်အလက်များကို တစ်နှစ်ပြီးတစ်နှစ် တိုးတက်စွာ တင်ပြနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်။
- 3 ASEAN-ACT သည် ACTIP အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် - လူကုန်ကူးမှုဆိုင်ရာ အချက်အလက် စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို တိုးတက်ကောင်းမွန်လာစေရန်။
- 4 ASEAN-ACT သည် ACTIP အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် - အစီရင်ခံစာနှစ်တွင် လူကုန်ကူးမှု အမှုတင်သွင်းခြင်းနှင့် အပြီးသတ်ခြင်းများနှင့် ယင်းအမှုများ၏ ရလဒ်များ အချက်အလက်ကို ၎င်းတို့၏ TIP နှစ်ပတ်လည် အစီရင်ခံစာများတွင် ထုတ်ပြန်ရန်။
- 5 ASEAN-ACT သည် ACTIP အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် - လူကုန်ကူးခံရသူများကို လျော်ကြေးငွေ၊ ဥပဒေရေးရာအကူအညီနှင့် ကြိုတင်ထွက်ဆိုသော ဗီဒီယိုသက်သေခံချက်အပါအဝင် ကူညီပံ့ပိုးပေးသည့် အချက်အလက်များကို ၎င်းတို့၏ TIP နှစ်ပတ်လည် အစီရင်ခံစာများတွင် ထုတ်ပြန်ရန်။
- 6 ASEAN-ACT သည် ACTIP အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် - လူကုန်ကူးခံရသူများ၏ လိင်၊ အသက်အရွယ်နှင့် မသန်စွမ်းမှု အခြေအနေများအလိုက် ယင်းတို့နှင့် သက်ဆိုင်သည့် အချက်အလက် များကို စုဆောင်း၊ ခွဲခြမ်းစိတ်ဖြာရန်နှင့် ထုတ်ပြန်ရန်။
- 7 ASEAN-ACT သည် ACTIP အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် - အစီရင်ခံစာကာလအတွင်း လူကုန်ကူးမှုတွင် ပါဝင်ကျူးလွန်သော အရာရှိများအား စုံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်းများ အရေအတွက်ကို TIP နှစ်ပတ်လည် အစီရင်ခံစာတွင် ထုတ်ပြန်ရန်။
- 8 ASEAN-ACT သည် ACTIP အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် - လူကုန်ကူးမှုဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု တိုးတက်စေရန် ပြန်လည်ပြင်ဆင်ထားသော ဆုံးဖြတ်ချက်များကို ထုတ်ပြန်ရန်။

လူကုန်ကူးမှုများတွင် ကျူးလွန်ခံရသူကို အထူးဂရုပြုချဉ်းကပ်မှုများ အဓိက စွမ်းဆောင်ရည် အညွှန်းကိန်းများ အချက် ၂၂ခု

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် လူကုန်ကူးမှုများတွင် ကျူးလွန်ခံရသူများ၏ ထိလွယ်ရှလွယ် ဆက်ဆံရေးကို ကွန်ဗင်းရှင်းတွင် ဦးစားပေးအဖြစ် သတ်မှတ်ခဲ့သည်။

အာဆီယံနိုင်ငံအများစုသည် လူကုန်ကူးမှုဆိုင်ရာ အချက်အလက်အတော်အသင့်ကို စုဆောင်းထားပြီးဖြစ်သည်။ သို့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ နိုင်ငံလုံးဆိုင်ရာ လူကုန်ကူးမှု နှစ်ပတ်လည် အစီရင်ခံစာများတွင် အောက်ပါ အချက်အလက် ညွှန်းကိန်း ၂၂ ခုကို ထည့်သွင်းတင်ပြရန် စဉ်းစားနိုင်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုသည် ဤအချက်အလက်များကို စုဆောင်းနေပြီဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ လူကုန်ကူးမှု နှစ်ပတ်လည် အစီရင်ခံစာများတွင်လည်း ထည့်သွင်းဖော်ပြခြင်းသည် အဖွဲ့ဝင်နိုင်ငံအနေဖြင့် ၎င်းတို့၏ ကွန်ဗင်းရှင်းဆိုင်ရာ တာဝန်ဝတ္တရားများကို အကောင်အထည် ဖော်လျက်ရှိကြောင်းနှင့် လူကုန်ကူး ခံရသူများက ပြစ်မှုဆိုင်ရာတရားစွဲဆိုရာတွင်လည်းကောင်း သို့မဟုတ် နစ်နာကြေး အတွက် တရားမမှုတွင် သက်သေအဖြစ် ရွေးချယ် လုပ်ဆောင်ရာတွင်လည်းကောင်း သူတို့၏ အတွေ့အကြုံများကို အတိုင်းအတာတခုထိ တင်ပြပုံဖော်နိုင်မည်ဖြစ်သည်။

အောက်ဖော်ပြပါ KPI အချက်အလက်များသည် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ရေးဆွဲထားသော လူ့အခွင့်အရေးနှင့် လူကုန်ကူးမှုဆိုင်ရာ အခြေခံမူများနှင့် လမ်းညွှန်ချက်များ အကြံပြုချက်ကို ပံ့ပိုးပေးသည့်အပြင် ASEAN-ACT မှ ဖော်ထုတ်ထားသော Victim Sensitive Indicators ၈ ချက်နှင့် ယင်းကို အကောင်အထည်ဖော်ရမည့် လမ်းညွှန် ချက်များကို ပံ့ပိုးပေးပါသည်။

အချက်အလက် စွမ်းဆောင်ရည်အညွှန်းကိန်း ၂၂ခု၏ အသေးစိတ်ဆွေးနွေးချက်ကို နောက်ဆက်တွဲ ဘနှင့် [ASEAN-ACT ၏ Toolkit on Trafficking in Persons Data Key Performance Indicators: Building the Evidence Base for Victim Sensitive Approaches to Trafficking in Persons Across the ASEAN Region](#) စာအုပ်တွင် ကြည့်ရှုနိုင်ပါသည်။

1 POLICE TIP REPORTS 	2 PROSECUTION TIP REPORTS 	3 COURTS TIP CASES 	4 AVERAGE DURATION OF TIP CASE 	5 TIP APPEALS 	6 CASE OUTCOME CONVICTION OR ACQUITTAL 
7 OUTCOME DEFENDANTS CONVICTED 	8 COMPENSATION/ RESTITUTION/ DAMAGES OUTCOME 	9 COMPENSATION/ RESTITUTION/ DAMAGES RECEIVED BY VICTIM 	10 VICTIM SUPPORT - LEGAL ASSISTANCE 	11 VICTIM SUPPORT - ADVANCE VIDEO TESTIMONY 	12 VICTIM SUPPORT - PUBLIC COMPLAINT MECHANISM 
13 DATA ON TYPES OF TRAFFICKING 	14 SEX DISAGGREGATED DATA 	15 AGE DISAGGREGATED DATA 	16 DISABILITY DISAGGREGATED DATA 	17 TIP ANNUAL REPORT ONLINE 	18 TIP ANNUAL REPORT 3-5 YEARS OF TREND DATA 
19 TIP ANNUAL REPORT: NATIONAL & REGIONAL COLLABORATION 	20 TIP ANNUAL REPORT: COMPLICIT OFFICIALS 	21 INFORMATION SITE ON TIP SUPPORT AND ASSISTANCE SERVICES 	22 TIP COURT DECISIONS ANONYMISED AND ONLINE 		



အာဆီယံနိုင်ငံများ၏
လူကုန်ကူးမှုဆိုင်ရာ
နှစ်ပတ်လည်အစီရင်ခံစာများ ထုတ်ပြန်ခြင်းသည်
အောက်ပါတို့အတွက် အရေးကြီးပါသည်။



အာဆီယံ
အဖွဲ့ဝင်နိုင်ငံများ
၂၀၁၅ခုနှစ်တွင်
အမျိုးသမီးများနှင့်
ကလေးသူငယ်များအား အထူး
အလေးပေးသော လူကုန်ကူးမှု
ဆန့်ကျင်ရေးဆိုင်ရာ အာဆီယံ
သဘောတူစာချုပ်ကို
လက်မှတ်ရေးထိုးခဲ့သည်။။
လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ
ပူးပေါင်းဆောင်ရွက်ဖို့
ကတိကဝတ်ပြုထားသောကြောင့်
ဖြစ်သည်။

နှစ်စဉ် TIP အစီရင်ခံစာများ
ထုတ်ဝေခြင်းသည် ၎င်းတို့၏
အလုပ်အပေါ်သက်ရောက်မှု
ရှိမရှိ အကဲဖြတ်ရန်
အထောက်အထား အခြေခံအဖြစ်
ဖန်တီးပေးသည်။



အစိုးရနှင့်
အစိုးရမဟုတ်သော
အေဂျင်စီများ
ကျူးလွန်ခံရသူအတွက်
ဂေဟာ၊ ဥပဒေအကူအညီ၊
ဆေးဘက်ဆိုင်ရာနှင့်
နှစ်သိမ့်ဆွေးနွေးမှုများ
ဆောင်ရွက်ပေးခြင်း

၎င်းတို့သည် လူကုန်ကူး
ခံရသူများထံ ထိရောက်သော
နည်းလမ်းဖြင့် ဝန်ဆောင်မှု
အဆင့်ဆင့်ကို ပေးဆောင်နိုင်ရန်
TIP အချက်အလက်ကို
စုဆောင်းခြင်းနှင့်
ခွဲခြမ်းစိတ်ဖြာခြင်းတွင်
ပါဝင်ကူညီသောကြောင့်
ဖြစ်သည်။



လူကုန်ကူး
ခံရသူများ

TIP အမှုတွင် ၎င်းတို့
အနေဖြင့် သက်သေ
အထောက်အထား
တင်ပြသင့်၊မသင့်
ဆုံးဖြတ်ချက်ချရန်
အတွက်
တိကျသေချာသော
အချက်အလက်
လိုအပ်သောကြောင့်
ဖြစ်ပါသည်။



ပြည်တွင်း တရား
ဥပဒေစိုးမိုးရေး
အေဂျင်စီများ

ရဲတပ်ဖွဲ့၊
တရားစွဲဆိုမှုနှင့်
တရားရုံးများ
စသည်တို့သည်

TIP အမှုတွဲများတွင်
သက်သေများနှင့်
ကျူးလွန်ခံရသူများထံမှ
သက်သေခံချက်
ပေးရန်အတွက်
အားကိုးရ သောကြောင့်
ဖြစ်ပါသည်။